

မာတိကာ

စိုက်ပျိုးရေးဦးစီးဌာန၏ အမှာစာ
စာရေးသူ၏ ကျေးဇူးစကား

၁။ ပီရေတောနှင့် ကန့်ကဲ အချဉ်ပေါက်မြေများ
၂။ ဂုတိယမြစ်စိမ်းရောင် တော်လှန်ရေးနှင့်
သဘာဝဘေးဒဏ် တွန်းလှန်နိုင်သော
စပါးမျိုးသစ်နှစ်မျိုး

၃။ ကိုကိုးနှင့် ချောကလက် လျှော့တွက်လို့ မရပါ
၄။ နှံ့စားပြောင်းနှင့် ပြောင်းစားဘီလူး (သို့မဟုတ်)
ပွင့်ဖြူ

၅။ သဲကန္တာရများ ဖြစ်ပေါ်လာပုံနှင့် အကြောင်းရင်းများ
၆။ ဆန်နှင့်နိုင်ငံရေး ဆက်စပ်ဖြစ်ပေါ်မှုများ
၇။ ရေလိုက် ကုလားပဲ ပပ်ကြားထဲ မကျစေရန်
၈။ နှမ်းဖိုရောဂါနှင့် ပတ်သက်၍
၉။ ဆန်စပါးနှင့် နိုင်ငံအချင်းချင်း သံခင်း တမန်ခင်း

၁၀။ ကြိုဆိုရမည့် အားပေးရမည့် နည်းပညာများ
၁၁။ ၂၀၁၂-၂၀၁၃ ခုနှစ်က ဆန်အများဆုံး
တင်ပို့နိုင်ခဲ့သော အိန္ဒိယအတွေ့အကြုံမှ
သင်ခန်းစာယူစရာ တချို့

၁၂။ သီးနှံပင်များ၏ သဘာဝစွမ်းအားနှင့် လယ်သမားတို့၏
ဘဝပေးအသိများ

က
ဂ
၁
ဇ
၁၇
၂၃
၃၁
၄၅
၄၉
၅၇
၆၅
၇၁
၇၁
၇၉
၈၅

၁၃။ မြစ်ရေဝင်ဒေသနှင့် မြစ်ရေတင်ဒေသတွင်
တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး

၁၄။ သဘာဝသယံဇာတ အရင်းအမြစ်တချို့ကို
မျိုးဆက်သစ်အတွက် ချန်ရစ်ဖို့ လိုတယ်

၁၅။ အထွက်တိုးမျိုး (HYV) တွေကို ကောက်လှိုင်းဆိုင်ပုံ
မထိုးပါနှင့်

၁၆။ တောင်ပိုင်းဥရောပ စီးပွားရေးပျက်တစ်နှစ်
ခရမ်းချဉ်၏ အခန်းကဏ္ဍ

၁၇။ သတ္တုစက်မှုလုပ်ငန်းဟောင်းမြေနှင့် စွန့်ပစ်မြေများ
ပြန်လည်ပြုပြင် ထိန်းသိမ်းရေး

၁၈။ စပါးရိုးပြတ်မြေ အစိုဓာတ်နည်းလျှင် ပဲမျိုးစုံကို
ရေစိမ်ကြပါ

၁၉။ မြေဆီလွှာနှင့်ရေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

၂၀။ မိုးရာသီနှင့် မျိုးမြေပဲ

၂၁။ ပဲမျိုးစုံ ပိုးမစားအောင် မျိုးထားတတ်ဖို့လို

၂၂။ ကမ္ဘာမြေလွှာနှင့် လူသားရိက္ခာ

၂၃။ အသီးလည်း စားရ၊ အသားလည်း အသုံးချရမည့်
သစ်ကျားပင် စိုက်ပျိုးသင့်

၂၄။ မိုးခေါင်ဒဏ်ခံ အာဟာရပြည့်သီးနှံ

၂၅။ ရေချို ရေငန်စပ်တွင် စပါးနှစ်သီး စိုက်တတ်ဖို့

၂၆။ ဆည်မြောင်းနှင့် ရေနုတ်မြောင်းများ၏
အကျိုးသက်ရောက်မှု

၂၇။ လုပ်ခွင်ကျဉ်းလယ်သမားများ လက်လှမ်းမီနိုင်မည့်
စက်မှုလယ်ယာစနစ်

၂၈။ ကတ္တရာနှင့် ကွန်ကရစ်တွေကြောင့်
ရေအရင်းအမြစ်များ ခန်းခြောက်စေနိုင်သည်

၈၅
၉၁
၉၉
၁၀၃
၁၁၁
၁၁၉
၁၂၃
၁၂၉
၁၃၅
၁၄၁
၁၄၇
၁၅၃
၁၆၁
၁၆၇
၁၇၃
၁၇၉
၁၈၅
၁၉၁
၁၉၇
၂၀၃
၂၀၉
၂၁၅
၂၂၁
၂၂၇
၂၃၃
၂၃၉
၂၄၅
၂၅၁
၂၅၇
၂၆၃
၂၆၉
၂၇၅
၂၈၁
၂၈၇
၂၉၃
၂၉၉
၃၀၅
၃၁၁
၃၁၇
၃၂၃
၃၂၉
၃၃၅
၃၄၁
၃၄၇
၃၅၃
၃၅၉
၃၆၅
၃၇၁
၃၇၇
၃၈၃
၃၈၉
၃၉၅
၄၀၁
၄၀၇
၄၁၃
၄၁၉
၄၂၅
၄၃၁
၄၃၇
၄၄၃
၄၄၉
၄၅၅
၄၆၁
၄၆၇
၄၇၃
၄၇၉
၄၈၅
၄၉၁
၄၉၇
၅၀၃
၅၀၉
၅၁၅
၅၂၁
၅၂၇
၅၃၃
၅၃၉
၅၄၅
၅၅၁
၅၅၇
၅၆၃
၅၆၉
၅၇၅
၅၈၁
၅၈၇
၅၉၃
၅၉၉
၆၀၅
၆၁၁
၆၁၇
၆၂၃
၆၂၉
၆၃၅
၆၄၁
၆၄၇
၆၅၃
၆၅၉
၆၆၅
၆၇၁
၆၇၇
၆၈၃
၆၈၉
၆၉၅
၇၀၁
၇၀၇
၇၁၃
၇၁၉
၇၂၅
၇၃၁
၇၃၇
၇၄၃
၇၄၉
၇၅၅
၇၆၁
၇၆၇
၇၇၃
၇၇၉
၇၈၅
၇၉၁
၇၉၇
၈၀၃
၈၀၉
၈၁၅
၈၂၁
၈၂၇
၈၃၃
၈၃၉
၈၄၅
၈၅၁
၈၅၇
၈၆၃
၈၆၉
၈၇၅
၈၈၁
၈၈၇
၈၉၃
၈၉၉
၉၀၅
၉၁၁
၉၁၇
၉၂၃
၉၂၉
၉၃၅
၉၄၁
၉၄၇
၉၅၃
၉၅၉
၉၆၅
၉၇၁
၉၇၇
၉၈၃
၉၈၉
၉၉၅
၁၀၀၁
၁၀၀၇
၁၀၁၃
၁၀၁၉
၁၀၂၅
၁၀၃၁
၁၀၃၇
၁၀၄၃
၁၀၄၉
၁၀၅၅
၁၀၆၁
၁၀၆၇
၁၀၇၃
၁၀၇၉
၁၀၈၅
၁၀၉၁
၁၀၉၇
၁၁၀၃
၁၁၀၉
၁၁၁၅
၁၁၂၁
၁၁၂၇
၁၁၃၃
၁၁၃၉
၁၁၄၅
၁၁၅၁
၁၁၅၇
၁၁၆၃
၁၁၆၉
၁၁၇၅
၁၁၈၁
၁၁၈၇
၁၁၉၃
၁၁၉၉
၁၂၀၅
၁၂၁၁
၁၂၁၇
၁၂၂၃
၁၂၂၉
၁၂၃၅
၁၂၄၁
၁၂၄၇
၁၂၅၃
၁၂၅၉
၁၂၆၅
၁၂၇၁
၁၂၇၇
၁၂၈၃
၁၂၈၉
၁၂၉၅
၁၃၀၁
၁၃၀၇
၁၃၁၃
၁၃၁၉
၁၃၂၅
၁၃၃၁
၁၃၃၇
၁၃၄၃
၁၃၄၉
၁၃၅၅
၁၃၆၁
၁၃၆၇
၁၃၇၃
၁၃၇၉
၁၃၈၅
၁၃၉၁
၁၃၉၇
၁၄၀၃
၁၄၀၉
၁၄၁၅
၁၄၂၁
၁၄၂၇
၁၄၃၃
၁၄၃၉
၁၄၄၅
၁၄၅၁
၁၄၅၇
၁၄၆၃
၁၄၆၉
၁၄၇၅
၁၄၈၁
၁၄၈၇
၁၄၉၃
၁၄၉၉
၁၅၀၅
၁၅၁၁
၁၅၁၇
၁၅၂၃
၁၅၂၉
၁၅၃၅
၁၅၄၁
၁၅၄၇
၁၅၅၃
၁၅၅၉
၁၅၆၅
၁၅၇၁
၁၅၇၇
၁၅၈၃
၁၅၈၉
၁၅၉၅
၁၆၀၁
၁၆၀၇
၁၆၁၃
၁၆၁၉
၁၆၂၅
၁၆၃၁
၁၆၃၇
၁၆၄၃
၁၆၄၉
၁၆၅၅
၁၆၆၁
၁၆၆၇
၁၆၇၃
၁၆၇၉
၁၆၈၅
၁၆၉၁
၁၆၉၇
၁၇၀၃
၁၇၀၉
၁၇၁၅
၁၇၂၁
၁၇၂၇
၁၇၃၃
၁၇၃၉
၁၇၄၅
၁၇၅၁
၁၇၅၇
၁၇၆၃
၁၇၆၉
၁၇၇၅
၁၇၈၁
၁၇၈၇
၁၇၉၃
၁၇၉၉
၁၈၀၅
၁၈၁၁
၁၈၁၇
၁၈၂၃
၁၈၂၉
၁၈၃၅
၁၈၄၁
၁၈၄၇
၁၈၅၃
၁၈၅၉
၁၈၆၅
၁၈၇၁
၁၈၇၇
၁၈၈၃
၁၈၈၉
၁၈၉၅
၁၉၀၁
၁၉၀၇
၁၉၁၃
၁၉၁၉
၁၉၂၅
၁၉၃၁
၁၉၃၇
၁၉၄၃
၁၉၄၉
၁၉၅၅
၁၉၆၁
၁၉၆၇
၁၉၇၃
၁၉၇၉
၁၉၈၅
၁၉၉၁
၁၉၉၇
၂၀၀၃
၂၀၀၉
၂၀၁၅
၂၀၂၁
၂၀၂၇
၂၀၃၃
၂၀၃၉
၂၀၄၅
၂၀၅၁
၂၀၅၇
၂၀၆၃
၂၀၆၉
၂၀၇၅
၂၀၈၁
၂၀၈၇
၂၀၉၃
၂၀၉၉
၂၁၀၅
၂၁၁၁
၂၁၁၇
၂၁၂၃
၂၁၂၉
၂၁၃၅
၂၁၄၁
၂၁၄၇
၂၁၅၃
၂၁၅၉
၂၁၆၅
၂၁၇၁
၂၁၇၇
၂၁၈၃
၂၁၈၉
၂၁၉၅
၂၂၀၁
၂၂၀၇
၂၂၁၃
၂၂၁၉
၂၂၂၅
၂၂၃၁
၂၂၃၇
၂၂၄၃
၂၂၄၉
၂၂၅၅
၂၂၆၁
၂၂၆၇
၂၂၇၃
၂၂၇၉
၂၂၈၅
၂၂၉၁
၂၂၉၇
၂၃၀၃
၂၃၀၉
၂၃၁၅
၂၃၂၁
၂၃၂၇
၂၃၃၃
၂၃၃၉
၂၃၄၅
၂၃၅၁
၂၃၅၇
၂၃၆၃
၂၃၆၉
၂၃၇၅
၂၃၈၁
၂၃၈၇
၂၃၉၃
၂၃၉၉
၂၄၀၅
၂၄၁၁
၂၄၁၇
၂၄၂၃
၂၄၂၉
၂၄၃၅
၂၄၄၁
၂၄၄၇
၂၄၅၃
၂၄၅၉
၂၄၆၅
၂၄၇၁
၂၄၇၇
၂၄၈၃
၂၄၈၉
၂၄၉၅
၂၅၀၁
၂၅၀၇
၂၅၁၃
၂၅၁၉
၂၅၂၅
၂၅၃၁
၂၅၃၇
၂၅၄၃
၂၅၄၉
၂၅၅၅
၂၅၆၁
၂၅၆၇
၂၅၇၃
၂၅၇၉
၂၅၈၅
၂၅၉၁
၂၅၉၇
၂၆၀၃
၂၆၀၉
၂၆၁၅
၂၆၂၁
၂၆၂၇
၂၆၃၃
၂၆၃၉
၂၆၄၅
၂၆၅၁
၂၆၅၇
၂၆၆၃
၂၆၆၉
၂၆၇၅
၂၆၈၁
၂၆၈၇
၂၆၉၃
၂၆၉၉
၂၇၀၅
၂၇၁၁
၂၇၁၇
၂၇၂၃
၂၇၂၉
၂၇၃၅
၂၇၄၁
၂၇၄၇
၂၇၅၃
၂၇၅၉
၂၇၆၅
၂၇၇၁
၂၇၇၇
၂၇၈၃
၂၇၈၉
၂၇၉၅
၂၈၀၁
၂၈၀၇
၂၈၁၃
၂၈၁၉
၂၈၂၅
၂၈၃၁
၂၈၃၇
၂၈၄၃
၂၈၄၉
၂၈၅၅
၂၈၆၁
၂၈၆၇
၂၈၇၃
၂၈၇၉
၂၈၈၅
၂၈၉၁
၂၈၉၇
၂၉၀၃
၂၉၀၉
၂၉၁၅
၂၉၂၁
၂၉၂၇
၂၉၃၃
၂၉၃၉
၂၉၄၅
၂၉၅၁
၂၉၅၇
၂၉၆၃
၂၉၆၉
၂၉၇၅
၂၉၈၁
၂၉၈၇
၂၉၉၃
၂၉၉၉
၃၀၀၅
၃၀၁၁
၃၀၁၇
၃၀၂၃
၃၀၂၉
၃၀၃၅
၃၀၄၁
၃၀၄၇
၃၀၅၃
၃၀၅၉
၃၀၆၅
၃၀၇၁
၃၀၇၇
၃၀၈၃
၃၀၈၉
၃၀၉၅
၃၁၀၁
၃၁၀၇
၃၁၁၃
၃၁၁၉
၃၁၂၅
၃၁၃၁
၃၁၃၇
၃၁၄၃
၃၁၄၉
၃၁၅၅
၃၁၆၁
၃၁၆၇
၃၁၇၃
၃၁၇၉
၃၁၈၅
၃၁၉၁
၃၁၉၇
၃၂၀၃
၃၂၀၉
၃၂၁၅
၃၂၂၁
၃၂၂၇
၃၂၃၃
၃၂၃၉
၃၂၄၅
၃၂၅၁
၃၂၅၇
၃၂၆၃
၃၂၆၉
၃၂၇၅
၃၂၈၁
၃၂၈၇
၃၂၉၃
၃၂၉၉
၃၃၀၅
၃၃၁၁
၃၃၁၇
၃၃၂၃
၃၃၂၉
၃၃၃၅
၃၃၄၁
၃၃၄၇
၃၃၅၃
၃၃၅၉
၃၃၆၅
၃၃၇၁
၃၃၇၇
၃၃၈၃
၃၃၈၉
၃၃၉၅
၃၄၀၁
၃၄၀၇
၃၄၁၃
၃၄၁၉
၃၄၂၅
၃၄၃၁
၃၄၃၇
၃၄၄၃
၃၄၄၉
၃၄၅၅
၃၄၆၁
၃၄၆၇
၃၄၇၃
၃၄၇၉
၃၄၈၅
၃၄၉၁
၃၄၉၇
၃၅၀၃
၃၅၀၉
၃၅၁၅
၃၅၂၁
၃၅၂၇
၃၅၃၃
၃၅၃၉
၃၅၄၅
၃၅၅၁
၃၅၅၇
၃၅၆၃
၃၅၆၉
၃၅၇၅
၃၅၈၁
၃၅၈၇
၃၅၉၃
၃၅၉၉
၃၆၀၅
၃၆၁၁
၃၆၁၇
၃၆၂၃
၃၆၂၉
၃၆၃၅
၃၆၄၁
၃၆၄၇
၃၆၅၃
၃၆၅၉
၃၆၆၅
၃၆၇၁
၃၆၇၇
၃၆၈၃
၃၆၈၉
၃၆၉၅
၃၇၀၁
၃၇၀၇
၃၇၁၃
၃၇၁၉
၃၇၂၅
၃၇၃၁
၃၇၃၇
၃၇၄၃
၃၇၄၉
၃၇၅၅
၃၇၆၁
၃၇၆၇
၃၇၇၃
၃၇၇၉
၃၇၈၅
၃၇၉၁
၃၇၉၇
၃၈၀၃
၃၈၀၉
၃၈၁၅
၃၈၂၁
၃၈၂၇
၃၈၃၃
၃၈၃၉
၃၈၄၅
၃၈၅၁
၃၈၅၇
၃၈၆၃
၃၈၆၉
၃၈၇၅
၃၈၈၁
၃၈၈၇
၃၈၉၃
၃၈၉၉
၃၉၀၅
၃၉၁၁
၃၉၁၇
၃၉၂၃
၃၉၂၉
၃၉၃၅
၃၉၄၁
၃၉၄၇
၃၉၅၃
၃၉၅၉
၃၉၆၅
၃၉၇၁
၃၉၇၇
၃၉၈၃
၃၉၈၉
၃၉၉၅
၄၀၀၁
၄၀၀၇
၄၀၁၃
၄၀၁၉
၄၀၂၅
၄၀၃၁
၄၀၃၇
၄၀၄၃
၄၀၄၉
၄၀၅၅
၄၀၆၁
၄၀၆၇
၄၀၇၃
၄၀၇၉
၄၀၈၅
၄၀၉၁
၄၀၉၇
၄၁၀၃
၄၁၀၉
၄၁၁၅
၄၁၂၁
၄၁၂၇
၄၁၃၃
၄၁၃၉
၄၁၄၅
၄၁၅၁
၄၁၅၇
၄၁၆၃
၄၁၆၉
၄၁၇၅
၄၁၈၁
၄၁၈၇
၄၁၉၃
၄၁၉၉
၄၂၀၅
၄၂၁၁
၄၂၁၇
၄၂၂၃
၄၂၂၉
၄၂၃၅
၄၂၄၁
၄၂၄၇
၄၂၅၃
၄၂၅၉
၄၂၆၅
၄၂၇၁
၄၂၇၇
၄၂၈၃
၄၂၈၉
၄၂၉၅
၄၃၀၁
၄၃၀၇
၄၃၁၃
၄၃၁၉
၄၃၂၅
၄၃၃၁
၄၃၃၇
၄၃၄၃
၄၃၄၉
၄၃၅၅
၄၃၆၁
၄၃၆၇
၄၃၇၃
၄၃၇၉
၄၃၈၅
၄၃၉၁
၄၃၉၇
၄၄၀၃
၄၄၀၉
၄၄၁၅
၄၄၂၁
၄၄၂၇
၄၄၃၃
၄၄၃၉
၄၄၄၅
၄၄၅၁
၄၄၅၇
၄၄၆၃
၄၄၆၉
၄၄၇၅
၄၄၈၁
၄၄၈၇
၄၄၉၃
၄၄၉၉
၄၅၀၅
၄၅၁၁
၄၅၁၇
၄၅၂၃
၄၅၂၉
၄၅၃၅
၄၅၄၁
၄၅၄၇
၄၅၅၃
၄၅၅၉
၄၅၆၅
၄၅၇၁
၄၅၇၇
၄၅၈၃
၄၅၈၉
၄၅၉၅
၄၆၀၁
၄၆၀၇
၄၆၁၃
၄၆၁၉
၄၆၂၅
၄၆၃၁
၄၆၃၇
၄၆၄၃
၄၆၄၉
၄၆၅၅
၄၆၆၁
၄၆၆၇
၄၆၇၃
၄၆၇၉
၄၆၈၅
၄၆၉၁
၄၆၉၇
၄၇၀၃
၄၇၀၉
၄၇၁၅
၄၇၂၁
၄၇၂၇
၄၇၃၃
၄၇၃၉
၄၇၄၅
၄၇၅၁
၄၇၅၇
၄၇၆၃
၄၇၆၉
၄၇၇၅
၄၇၈၁
၄၇၈၇
၄၇၉၃
၄၇၉၉
၄၈၀၅
၄၈၁၁
၄၈၁၇
၄၈၂၃
၄၈၂၉
၄၈၃၅
၄၈၄၁
၄၈၄၇
၄၈၅၃
၄၈၅၉
၄၈၆၅
၄၈၇၁
၄၈၇၇
၄၈၈၃
၄၈၈၉
၄၈၉၅
၄၉၀၁
၄၉၀၇
၄၉၁၃
၄၉၁၉
၄၉၂၅
၄၉၃၁
၄၉၃၇
၄၉၄၃
၄၉၄၉
၄၉၅၅
၄၉၆၁
၄၉၆၇
၄၉၇၃
၄၉၇၉
၄၉၈၅
၄၉၉၁
၄၉၉၇
၅၀၀၃
၅၀၀၉
၅၀၁၅
၅၀၂၁
၅၀၂၇
၅၀၃၃
၅၀၃၉
၅၀၄၅
၅၀၅၁
၅၀၅၇
၅၀၆၃
၅၀၆၉
၅၀၇၅
၅၀၈၁
၅၀၈၇
၅၀၉၃
၅၀၉၉
၅၁၀၅
၅၁၁၁
၅၁၁၇
၅၁၂၃
၅၁၂၉
၅၁၃၅
၅၁၄၁
၅၁၄၇
၅၁၅၃
၅၁၅၉
၅၁၆၅
၅၁၇၁
၅၁၇၇
၅၁၈၃
၅၁၈၉
၅၁၉၅
၅၂၀၁
၅၂၀၇
၅၂၁၃
၅၂၁၉
၅၂၂၅
၅၂၃၁
၅၂၃၇
၅၂၄၃
၅၂၄၉
၅၂၅၅
၅၂၆၁
၅၂၆၇
၅၂၇၃
၅၂၇၉
၅၂၈၅
၅၂၉၁
၅၂၉၇
၅၃၀၃
၅၃၀၉
၅၃၁၅
၅၃၂၁
၅၃၂၇
၅၃၃၃
၅၃၃၉
၅၃၄၅
၅၃၅၁
၅၃၅၇
၅၃၆၃
၅၃၆၉
၅၃၇၅
၅၃၈၁
၅၃၈၇
၅၃၉၃
၅၃၉၉
၅၄၀၅
၅၄၁၁
၅၄၁၇
၅၄၂၃
၅၄၂၉
၅၄၃၅
၅၄၄၁
၅၄၄၇
၅၄၅၃
၅၄၅၉
၅၄၆၅
၅၄၇၁
၅၄၇၇
၅၄၈၃
၅၄၈၉
၅၄၉၅
၅၅၀၁
၅၅၀၇
၅၅၁၃
၅၅၁၉
၅၅၂၅
၅၅၃၁
၅၅၃၇
၅၅၄၃
၅၅၄၉
၅၅၅၅
၅၅၆၁
၅၅၆၇
၅၅၇၃
၅၅၇၉
၅၅၈၅
၅၅၉၁
၅၅၉၇
၅၆၀၃
၅၆၀၉
၅၆၁၅
၅၆၂၁
၅၆၂၇
၅၆၃၃
၅၆၃၉
၅၆၄၅
၅၆၅၁
၅၆၅၇
၅၆၆၃
၅၆၆၉
၅၆၇၅
၅၆၈၁
၅၆၈၇
၅၆၉၃
၅၆၉၉
၅၇၀၅
၅၇၁၁
၅၇၁၇
၅၇၂၃
၅၇၂၉
၅၇၃၅
၅၇၄၁
၅၇၄၇
၅၇၅၃
၅၇၅၉
၅၇၆၅
၅၇၇၁
၅၇၇၇
၅၇၈၃
၅၇၈၉
၅၇၉၅
၅၈၀၁
၅၈၀၇
၅၈၁၃
၅၈၁၉
၅၈၂၅
၅၈၃၁
၅၈၃၇
၅၈၄၃
၅၈၄၉
၅၈၅၅
၅၈၆၁
၅၈၆၇
၅၈၇၃
၅၈၇၉
၅၈၈၅
၅၈၉၁
၅၈၉၇
၅၉၀၃
၅၉၀၉
၅၉၁၅
၅၉၂၁
၅၉၂၇
၅၉၃၃
၅၉၃၉
၅၉၄၅
၅၉၅၁
၅၉၅၇
၅၉၆၃
၅၉၆၉
၅၉၇၅
၅၉၈၁
၅၉၈၇
၅၉၉၃
၅၉၉၉
၆၀၀၅
၆၀၁၁
၆၀၁၇
၆၀၂၃
၆၀၂၉
၆၀၃၅
၆၀၄၁
၆၀၄၇
၆၀၅၃
၆၀၅၉
၆၀၆၅
၆၀၇၁
၆၀၇၇
၆၀၈၃
၆၀၈၉
၆၀၉၅
၆၁၀၁
၆၁၀၇
၆၁၁၃
၆၁၁၉
၆၁၂၅
၆၁၃၁
၆၁၃၇
၆၁၄၃
၆၁၄၉
၆၁၅၅
၆၁၆၁
၆၁၆၇
၆၁၇၃
၆၁၇၉
၆၁၈၅
၆၁၉၁
၆၁၉၇
၆၂၀၃
၆၂၀၉
၆၂၁၅
၆၂၂၁
၆၂၂၇
၆၂၃၃
၆၂၃၉
၆၂၄၅
၆၂၅၁
၆၂၅၇
၆၂၆၃
၆၂၆၉
၆၂၇၅
၆၂၈၁
၆၂၈၇
၆၂၉၃
၆၂၉၉
၆၃၀၅
၆၃၁၁
၆၃၁၇
၆၃၂၃
၆၃၂၉
၆၃၃၅
၆၃၄၁
၆၃၄၇
၆၃၅၃
၆၃၅၉
၆၃၆၅
၆၃၇၁
၆၃၇၇
၆၃၈၃
၆၃၈၉
၆၃၉၅
၆၄၀၁
၆၄၀၇
၆၄၁၃
၆၄၁၉
၆၄၂၅
၆၄၃၁
၆၄၃၇
၆၄၄၃
၆၄၄၉
၆၄၅၅
၆၄၆၁
၆၄၆၇
၆၄၇၃
၆၄၇၉
၆၄၈၅
၆၄၉၁
၆၄၉၇
၆၅၀၃
၆၅၀၉
၆၅၁၅
၆၅၂၁
၆၅၂၇
၆၅၃၃
၆၅၃၉
၆၅၄၅
၆၅၅၁
၆၅၅၇
၆၅၆၃
၆၅၆၉
၆၅၇၅
၆၅၈၁
၆၅၈၇
၆၅၉၃
၆၅၉၉
၆၆၀၅
၆၆၁၁
၆၆၁၇
၆၆၂၃
၆၆၂၉
၆၆၃၅
၆၆၄၁
၆၆၄၇
၆၆၅၃
၆၆၅၉
၆၆၆၅
၆၆၇၁
၆၆၇၇
၆၆၈၃
၆၆၈၉
၆၆၉၅
၆၇၀၁
၆၇၀၇
၆၇၁၃
၆၇၁၉
၆၇၂၅
၆၇၃၁
၆၇၃၇
၆၇၄၃
၆၇၄၉
၆၇၅၅
၆၇၆၁
၆၇၆၇
၆၇၇၃
၆၇၇၉
၆၇၈၅
၆၇၉၁
၆၇၉၇
၆၈၀၃